

အာဆီယံ-ကိုရီးယားပင်ရင်းနှီးငွေစည်းမျဉ်းအဓိပ္ပါယ်သတ်မှတ်ချက်များ

ပင်ရင်းနှီးငွေစည်းမျဉ်း

ဤသဘောတူစာချုပ်၏ အခန်း (၅) အကောက်ခွန်သက်သာခွင့်ဆိုင်ရာကိစ္စရပ်များအတွက် ကုန်စည် တစ်ခု၏ ပင်ရင်းဒေသကိုသတ်မှတ်ရန် အောက်ပါစည်းမျဉ်းများကို အသုံးပြုရမည် -

စည်းမျဉ်း (၁) အဓိပ္ပါယ်ဖွင့်ဆိုခြင်း

ရည်ရွယ်ချက်များ

CIF ဆိုသည်မှာ သွင်းကုန်တင်သွင်းသည့်နိုင်ငံအတွင်းသို့ ဝင်ရောက်မည့်ဝင်ပေါက် (သို့) ဆိပ်ကမ်း အရောက် သယ်ယူစရိတ်နှင့် အာမခံကြေးပါဝင်ပြီး သွင်းကုန်တန်ဖိုးကိုဆိုလိုသည်။

FOB ဆိုသည်မှာ ကုန်ထုတ်လုပ်သူမှ ပြည်ပသို့နောက်ဆုံးသင်္ဘောတင်ပို့မည့် ဆိပ်ကမ်း (သို့) နေရာသို့ အရောက်သယ်ယူစရိတ်အပါအဝင် ဆိပ်ကမ်းအရောက်ကုန်စည်တန်ဖိုးကို ဆိုလိုသည်။

ကုန်စည်ဟူသောဝေါဟာရ၌ ပစ္စည်း (သို့မဟုတ်) ထုတ်ကုန်များပါဝင်ပြီး နောင်တစ်ချိန်တွင် အခြားထုတ် လုပ်မှုလုပ်ငန်းစဉ်တစ်ခုခု၌ အသုံးပြုမည့်ပစ္စည်းများအဖြစ် ရည်ရွယ်ထားလျှင်သော်မှ ရာနှုန်းပြည့်ပြည်တွင်း ထုတ်ကုန်ဖြစ်ရမည်။ ဤနောက်ဆက်တွဲ၏ ရည်ရွယ်ချက်အတွက် ကုန်စည်နှင့်ထုတ်ကုန်ဟူသော ဝေါဟာရများကို အစားထိုးအသုံးပြုနိုင်ပြီး ကုန်စည်နှင့်ထုတ်ကုန်ဟူသော အဓိပ္ပါယ်များကိုလည်း ပြောင်းလဲအသုံးပြုနိုင်သည်။

စည်းဝါးညီစနစ် (Harmonized system) ဆိုသည်မှာ အပြည်ပြည်ဆိုင်ရာစည်းဝါးညီ ကုန်စည်သတ်မှတ် ခြင်းနှင့် ကိန်းဂဏန်းစနစ်ညီလာခံမှ သတ်မှတ်သော စည်းဝါးညီကုန်စည်သတ်မှတ်ခြင်းနှင့် ကိန်းဂဏန်းစနစ် ဖြစ်သည်။ အချိန်နှင့် အမျှပြောင်းလဲသက်ဝင်နေသော ဥပဒေဆိုင်ရာသတ်မှတ်ချက်များ ပါဝင်သည်။

ပုံတူနှင့်အစားထိုးပါဝင်ပစ္စည်းများဆိုသည်မှာ အမျိုးအစားတူ၊ အရည်အသွေးတူ၊ နည်းပညာနှင့် အခြေခံ အချက်အလက်များ တူညီပြီး ပင်ရင်းဒေသအတွက် တစ်ခုနှင့်တစ်ခု ခွဲခြား၍မရသော ပစ္စည်းများကို ဆိုလိုပါသည်။ ပစ္စည်းဟူသောဝေါဟာရ၌ ထုတ်ကုန်၌ပါဝင်သော ကုန်ပစ္စည်းအမယ်များ၊ ကုန်ကြမ်းပစ္စည်းများ၊ အစိတ်အပိုင်းများ၊ ဆက်စပ်ပစ္စည်းများ ပါဝင်သည်။

မူရင်းမဟုတ်သောပစ္စည်းများဆိုသည်မှာ ဤနောက်ဆက်တွဲအောက်၌ မူရင်းကဲ့သို့ အရည်အသွေးမမီ သောထုတ်ကုန် (သို့) ပစ္စည်းများကိုဆိုလိုသည်။

မူရင်းပစ္စည်းများဆိုသည်မှာ ဤနောက်ဆက်တွဲအောက်၌ မူရင်းကဲ့သို့ အရည်အသွေးမီသော ထုတ်ကုန် (သို့) ပစ္စည်းများကိုဆိုလိုသည်။

သယ်ယူပို့ဆောင်ရေးအတွက် ထုတ်ပို့ပစ္စည်းများနှင့် ကွန်တိန်နာများဆိုသည်မှာ သယ်ယူပို့ဆောင်စဉ် ကာလအတောအတွင်း ကုန်ပစ္စည်းများကို ကာကွယ်ရန်အသုံးပြုသည့် ပစ္စည်းများဖြစ်ပြီး လက်လီရောင်းချရန် အတွက် အသုံးပြုသော ကုန်ပစ္စည်းများ၊ ကွန်တိန်နာများနှင့် ကွာခြားသည်။

အကောက်ခွန်လျော့ပေါ့ဆက်ဆံခြင်းဆိုသည်မှာ ဤသဘောတူစာချုပ်အောက်တွင် အသုံးပြုနိုင်သော အကောက်ခွန်နှုန်းထားဖြင့် မူရင်းကုန်ပစ္စည်းများအား အခွန်လျော့ပေါ့ပေးခြင်းကို ဆိုလိုသည်။

ထုတ်ကုန်သတ်မှတ်မှုစည်းမျဉ်းဆိုသည်မှာ အကောက်ခွန်ခွဲခြားသတ်မှတ်ခြင်း၊ ထုတ်လုပ်မှုသတ်မှတ်ခြင်း၊ အဆိုပါစံနှုန်းများ ပေါင်းစပ်မှု၏ဒေသတန်ဖိုး သတ်မှတ်ခြင်းတို့အတွက် အသုံးပြုသည့်စည်းမျဉ်းများကို ဆိုလိုသည်။

ထုတ်လုပ်မှုဆိုသည်မှာ ကုန်ပစ္စည်းတစ်ခုအား စိုက်ပျိုးခြင်း၊ တူးဖော်ခြင်း၊ ရိတ်သိမ်းခြင်း၊ မွေးမြူခြင်း၊ ကြီးထွားခြင်း၊ နှုတ်ယူခြင်း၊ စုစည်းခြင်း၊ စုဆောင်းခြင်း၊ ဖမ်းဆီးခြင်း၊ ငါးမျှားခြင်း၊ ထောင်ချောက်ထောင်ခြင်း၊ အမဲလိုက်ခြင်း၊ စက်ရုံမှထုတ် လုပ်ခြင်း၊ ထုတ်လုပ်ခြင်း၊ ထုတ်လုပ်ခြင်း (သို့မဟုတ်) တပ်ဆင်ခြင်းဖြင့် ကုန်ပစ္စည်း တစ်ခုကိုရရှိစေသည့် နည်းလမ်းများကို ဆိုလိုသည်။

တတိယနိုင်ငံဆိုသည်မှာ အဖွဲ့ဝင်မဟုတ်သော ပို့ကုန်သွင်းကုန်ဆောင်ရွက်သည့် အဖွဲ့ဝင်မဟုတ်သော နိုင်ငံကို ဆိုလိုသည်။ တတိယနိုင်ငံဟူသော ဝေါဟာရကို ဆီလျော်သလို ဘာသာပြန်နိုင်သည်။

စည်းမျဉ်း (၂)

ပင်ရင်းမှတ်ကျောက်

၁။ ဤသဘောတူစာချုပ်အရ အဖွဲ့ဝင်နိုင်ငံ၏ဒေသတစ်ခုအတွင်းသို့ တင်သွင်းသောကုန်ပစ္စည်းတစ်ခုသည် အောက်ပါအချက်တစ်ခုခုနှင့် ကိုက်ညီပါက အကောက်ခွန်အခွင့်အရေးခံစားခွင့်နှင့် မူရင်းအဖြစ်မှတ်ယူနိုင်သည်။

- (က) စည်းမျဉ်း ၃ တွင် သတ်မှတ်ပြဋ္ဌာန်းထားသော ကုန်စည်တစ်ခုသည် ပို့ကုန်တင်ပို့သည့်နိုင်ငံ၏ နယ်မြေ အတွင်းမှ အပြည့်အဝရရှိသော (သို့) အလုံးစုံထုတ်လုပ်သောအခါ (သို့မဟုတ်)
- (ခ) ကုန်ပစ္စည်းတစ်ခုသည် ပို့ကုန်တင်ပို့သည့်နိုင်ငံ၏ နယ်မြေအတွင်းအပြည့်အဝရရှိခြင်း (သို့) ထုတ်လုပ်ခြင်းမဟုတ်သော်လည်း စည်းမျဉ်း ၄ (သို့) ၅ (သို့) ၆ (သို့) ၇ အောက်တွင် ကိုက်ညီသည်ဟု ထောက်ခံပေးနိုင်သောအခါ

၂။ စည်းမျဉ်း (၇) အတွက် ပြဋ္ဌာန်းချက်မှလွဲ၍ ဤနောက်ဆက်တွဲရှိ မူရင်းလိုအပ်ချက် အခြေအနေများသည် ပို့ကုန် တင်ပို့သည့်နိုင်ငံအတွင်း မည်သည့်အတားအဆီးမှမရှိဘဲ ဖြည့်ဆည်းပေးရမည်။

စည်းမျဉ်း (၃)

ရာနှုန်းပြည့်ပြည်တွင်းထုတ်ကုန်

စည်းမျဉ်း ၂ အပိုဒ် ၁ (က) ၏အဓိပ္ပါယ်ဖွင့်ဆိုချက်အရ အောက်ဖော်ပြပါတို့သည် အဖွဲ့ဝင်နယ်မြေအတွင်း အပြည့်အဝထုတ်လုပ်ခြင်း (သို့) ရရှိခြင်းဖြစ်သည်ဟုယူဆနိုင်သည် -

- (က) ကုန်တင်ပို့သည့်အဖွဲ့ဝင်နိုင်ငံအတွင်း ရိပ်သိမ်းသော၊ ခူးယူသော (သို့) စုဆောင်းရရှိသော အပင် နှင့်အပင်ထွက်ပစ္စည်းများ
- (ခ) ကုန်တင်ပို့သည့် အဖွဲ့ဝင်နိုင်ငံအတွင်း မွေးဖွားသော၊ ကြီးပြင်းသော တိရစ္ဆာန်အရှင်များ
- (ဂ) ကုန်တင်ပို့သည့်အဖွဲ့ဝင်နိုင်ငံအတွင်း အထက်အပိုဒ် (ခ) ပါ တိရစ္ဆာန်များမှ ထုတ်ယူရရှိသော ပစ္စည်းများ
- (ဃ) ကုန်တင်ပို့သည့်အဖွဲ့ဝင်နိုင်ငံအတွင်း အမဲလိုက်ခြင်း၊ ထောင်ချောက်ဆင်ခြင်း၊ ငါးဖမ်းခြင်း၊ ငါးမွေး မြူခြင်း၊ စုဆောင်းယူခြင်းနှင့် ဖမ်းယူခြင်းတို့မှရရှိသော ပစ္စည်းများ

- (င) ကုန်တင်ပို့သည့်အဖွဲ့ဝင်နိုင်ငံ၏ မြေဆီလွှာ၊ ရေ၊ ပင်လယ်ကြမ်းပြင် (သို့) ပင်လယ်ကြမ်းပြင် အောက်မှထုတ်ယူရရှိသော အထက်အပိုဒ် (က) မှ (ဃ) တွင် မပါဝင်သော ဓါတ်သတ္တုတွင်းထွက် များနှင့် အခြားသဘာဝအတိုင်း တည်ရှိနေသောအရာများ
- (စ) နိုင်ငံတကာဥပဒေအရ ရေ၊ ပင်လယ်ကြမ်းပြင်နှင့် ပင်လယ်ကြမ်းပြင်အောက် စူးစမ်းရှာဖွေခွင့် ရှိသော ကုန်တင်ပို့သည့် အဖွဲ့ဝင်နိုင်ငံမှ မှတ်ပုံတင်ထားပြီး နိုင်ငံအလံလွှင့်ထူရန် အခွင့်အရေးရှိ သော သင်္ဘောများမှ ဖမ်းယူရရှိသော ရေထွက်ပစ္စည်းများနှင့် ရေ၊ ပင်လယ်ကြမ်းပြင် (သို့) နိုင်ငံပိုင်ရေပိုင်နက်ပြင်ပရှိ ပင်လယ်ကြမ်းပြင်အောက်မှ ထုတ်ယူရရှိသောပစ္စည်းများ
- (ဆ) ကုန်တင်ပို့သည့်အဖွဲ့ဝင်နိုင်ငံမှ ၎င်းနှင့်မှတ်ပုံတင်ထားပြီး နိုင်ငံအလံလွှင့်ထူရန် အခွင့်အရေး ရှိသော သင်္ဘောများမှ နိုင်ငံတကာရေပိုင်နက်အတွင်း ဖမ်းယူရရှိသော ပစ္စည်းများနှင့်အခြားရေ ထွက်ပစ္စည်းများ
- (ဇ) အထက်အပိုဒ် (ဆ) တွင်ပါဝင်သော ပစ္စည်းများမှအပ ကုန်တင်ပို့သည့်အဖွဲ့ဝင်နိုင်ငံမှ ၎င်းနှင့် မှတ်ပုံတင်ထားပြီး နိုင်ငံအလံလွှင့်ထူရန်အခွင့်အရေးရှိသော စက်ရုံသင်္ဘောများမှထုတ်လုပ်သော (သို့) ပြုလုပ် သောပစ္စည်းများ
- (ဈ) ကုန်တင်ပို့သည့်အဖွဲ့ဝင်နိုင်ငံ (သို့) ကုန်တင်ပို့သည့်အဖွဲ့ဝင်နိုင်ငံ၏ပုဂ္ဂိုလ်တစ်ဦးမှ ပြင်ပလေထု အတွင်းရရှိသော ကုန်ပစ္စည်းများ
- (ည) မူလအခြေအနေအတိုင်းမရှိနိုင်သော ပြန်လည်ပြင်ဆင်ရန်၊ ပြန်လည်ထားသိုရန်မဖြစ်နိုင်သည့် စုစည်းထားသော ပစ္စည်းများနှင့်ဖြန့်ဖြူးရန်၊ ပြန်လည်ရယူရန်သာ သင့်တော်သည့် ကုန်ကြမ်း အစိတ်အပိုင်းများ (သို့) အလေအလွင့်များကို ပြန်လည်အသုံးပြုရန်ပစ္စည်းများ
- (ဋ) အောက်ပါတို့မှရရှိသော အလေအလွင့်နှင့်အပိုင်းအစများ -
 - (၁) ကုန်တင်ပို့သည့်အဖွဲ့ဝင်နိုင်ငံအတွင်း ထုတ်လုပ်ခြင်း (သို့)
 - (၂) ကုန်တင်ပို့သည့်နိုင်ငံအတွင်း ကုန်ကြမ်းအဖြစ်သာ အသုံးပြုနိုင်ပြီး နိုင်ငံအတွင်း စုဆောင်းရရှိ သောပစ္စည်းများ
- (ဌ) အထက်အပိုဒ် (က) မှ (ဋ) အတွင်းပါရှိသော ကုန်ပစ္စည်းများမှ ကုန်တင်ပို့နိုင်ငံအတွင်း ထုတ်လုပ် ရရှိ သောပစ္စည်းများ

စည်းမျဉ်း (၄)

ပြည်ပသွင်းကုန် ကုန်ကြမ်းပါဝင်သောထုတ်ကုန်

၁။ စည်းမျဉ်း (၂) အပိုဒ် ၁ (ခ) အရ နောက်ဆက်တွဲ (၂) စည်းမျဉ်း (၅) အောက်ရှိ ကုန်ပစ္စည်းများမှလွဲ၍ ကုန်ပစ္စည်း တစ်ခုဒေသတွင်း ကုန်ပစ္စည်းပါဝင်မှုတန်ဖိုး (နောင်တွင် RVC ဟု သုံးနှုန်းသွားမည်) သည် FOB တန်ဖိုး၏ ၄၀ % ထက် မနည်းလျှင် (သို့) ကုန်စည်တစ်ခုသည် စည်းဝါးညှိစနစ်၏ ဂဏန်းလေးလုံးအဆင့် (CTH) ၌ အခွန်အမျိုးအစား ပြောင်းလဲ သွားလျှင် ပင်ရင်းထုတ်ကုန်ပစ္စည်းအဖြစ် မှတ်ယူနိုင်သည်။

၂။ ဒေသတွင်းထုတ်ကုန်ပစ္စည်းပါဝင်မှုတန်ဖိုး တွက်ချက်မှုပုံစံမှာ အောက်ပါအတိုင်းဖြစ်သည် -

(က) Build – Up နည်း

$$RVC = \frac{VOM}{FOB} \times 100\%$$

VOM = Value of Originating Materials

၎င်း၏ဒေသတွင်းကုန်ပစ္စည်းတန်ဖိုး၊ လုပ်သားခ၊ သယ်ယူပို့ဆောင်စရိတ်၊ အမြတ် စသည်တို့ပါဝင်သည်။

(ခ) Build – Down နည်း

$$RVC = \frac{FOB - VNM}{FOB} \times 100\%$$

VNM = Value of non - originating Materials

(၁) ပစ္စည်း၊ အစိတ်အပိုင်း၊ ကုန်စည်များတင်သွင်းမှု၏ CIF တန်ဖိုး (သို့)

(၂) ကုန်တင်ပို့သည့်အဖွဲ့ဝင်နိုင်ငံ၏ နယ်မြေအတွင်း ပင်ရင်းသတ်မှတ် မထား သော ထုတ်ကုန်များအတွက် အစောဆုံးဈေးနှုန်းဖြစ်ရမည်။

စည်းမျဉ်း (၅)

ကုန်ပစ္စည်းသီးသန့်စည်းမျဉ်း

စည်းမျဉ်း (၂) အရ နောက်ဆက်တွဲ (၂) တွင် သတ်မှတ်ထားသော ကုန်ပစ္စည်းသီးသန့်စည်းမျဉ်းနှင့် ကိုက်ညီပါက ကုန်ပစ္စည်းအား ပို့ကုန်တင်ပို့သည့်အဖွဲ့ဝင်နိုင်ငံ၏ ပင်ရင်းကုန်စည်အဖြစ် မှတ်ယူနိုင်သည်။

စည်းမျဉ်း (၆)

သတ်မှတ်ကုန်စည်အတွက်

စည်းမျဉ်း (၂) ၄ နှင့် ၅) တို့တွင် သတ်မှတ်ကုန်စည်များကို ပြည်တွင်းထုတ်ကုန်အဖြစ် သတ်မှတ် သော်လည်း ပို့ကုန်တင်ပို့သည့်အဖွဲ့ဝင်နိုင်ငံမှ တင်ပို့ပြီး ပြန်လည်တင်သွင်းမည့်ပစ္စည်းများအတွက် အာဆီယံနှင့် ကိုရီးယားပြင်ပရှိ နယ်မြေများတွင် ထုတ်လုပ်သည့် (သို့) ဆောင်ရွက်သည့် လုပ်ငန်းစဉ်များမှ ထုတ်ကုန်များ ကိုလည်း ပြည်တွင်းထုတ်ကုန်အဖြစ်မှတ်ယူမည်။ ထုတ်ကုန်စာရင်းနှင့် လျှောက်ထားမှုနှင့်ပတ်သက်သည့် အသေး စိတ်လုပ်ထုံးလုပ်နည်းများပါဝင်သည့် ကုန်ပစ္စည်းလျှောက်ထားမှုကို အဖွဲ့ဝင်နိုင်ငံအချင်းချင်း သဘောတူညီရမည်။

စည်းမျဉ်း (၇)

ပေါင်းစပ်ထုတ်လုပ်ခြင်း

အဖွဲ့ဝင်နိုင်ငံတစ်ခု၏ ကုန်ပစ္စည်းအသုံးပြုလျက် နောက်အဖွဲ့ဝင်နိုင်ငံတစ်ခုမှ ကုန်ချောဖြစ်သည်အထိ ထုတ်လုပ်ပါက ထိုကုန်စည်ကို နောက်ဆုံးထုတ်လုပ်သည့်နိုင်ငံ၏ ဒေသထွက်ကုန်အဖြစ် မှတ်ယူနိုင်သည်။

စည်းမျဉ်း (၈)

၁။ ဤနောက်ဆက်တွဲသတ်မှတ်ချက်များမှလွဲ၍ အောက်ပါဆောင်ရွက်ချက်များသည် ပို့ကုန်တင်ပို့သည့်အဖွဲ့ဝင်နိုင်ငံအတွင်းကိုယ်တိုင်ထုတ်လုပ်ခြင်း (သို့) ပေါင်းစပ်ထုတ်လုပ်ခြင်းမဟုတ်လျှင် ကုန်ပစ္စည်းတစ်ခုအား ပို့ကုန် တင်ပို့သည့် အဖွဲ့ဝင်နိုင်ငံ၏ ပင်ရင်းပစ္စည်းအဖြစ် မှတ်ယူ၍မရ -

- (က) ကုန်ပစ္စည်းတစ်ခုအား သယ်ဆောင်စဉ်နှင့် သိုလှောင်ထားစဉ်အတောအတွင်း မပျက်စီးစေရန် ထိန်းသိမ်းဆောင်ရွက်ခြင်း
- (ခ) ထုတ်ပိုးမှုပြောင်းလဲခြင်း၊ ဖျက်ခြင်းနှင့် ထုတ်ပိုးပြင်ဆင်ခြင်း
- (ဂ) သာမန်ဆေးကြောခြင်း၊ သန့်ရှင်းခြင်း၊ ဖုန်၊ Oxide၊ ဆီ၊ သုတ်ဆေးနှင့် အခြားဖုံးအုပ်နေသည့်အရာ များကို ဖယ်ရှားခြင်း
- (ဃ) သာမန်ဆေးသုတ်ခြင်းနှင့် အရောင်တင်ခြင်း
- (င) ကောက်နှံပင်များနှင့်ဆန်အား အခွံခွာခြင်း၊ တစ်စိတ်တစ်ပိုင်း (သို့) အလုံးစုံအရောင်ချွတ်ခြင်း၊ အရောင်တင်ခြင်းနှင့် အလွှာအုပ်ခြင်း
- (စ) သကြားအရောင်ဆိုးခြင်း (သို့) သကြားကိုအတုံးအခဲပုံစံပြုခြင်း
- (ဆ) သာမန်အခွံခွာခြင်း၊ အစေ့ထုတ်ခြင်း (သို့) အခွံဖယ်ခြင်း
- (ဇ) ချွန်ခြင်း၊ သာမန်အမှုန့်ကြိတ်ခြင်း (သို့) သာမန်ဖြတ်တောက်ခြင်း
- (ဈ) ဆန်ကာချခြင်း၊ စစ်ဆေးခြင်း၊ အုပ်စုခွဲခြင်း၊ အမျိုးအစားခွဲခြင်း၊ အဆင့်သတ်မှတ်ခြင်း၊ တွဲဖက်ခြင်း
- (ည) ပုလင်းများ၊ သံဗူးများ၊ ဓာတ်ဘူးများ၊ အိတ်များ၊ ဗူးများ၊ သေတ္တာများထဲ၌သာ ထည့်သွင်းခြင်း၊ ကဒ်ပြားပေါ် ၌တွဲစပ်ခြင်းနှင့် အခြားသာမန်ထုတ်ပိုးခြင်းလုပ်ငန်းအားလုံး
- (ဋ) အမှတ်အသား၊ တံဆိပ်၊ အမှတ်တံဆိပ်နှင့် ထုတ်ကုန် (သို့) ပါကင်ပေါ်ရှိ အမျိုးအစားခွဲခြားသည့် အခြား သင်္ကေတများအား ကပ်ခြင်း (သို့) ပုံနှိပ်ခြင်း
- (ဌ) အမျိုးအစားတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ သာမန်ပေါင်းစပ်ခြင်း
- (ဍ) ပြည့်စုံသောအရာတစ်ခုဖြစ်စေရန် အစိတ်အပိုင်းများအား သာမန်ပေါင်းစပ်ခြင်း (သို့) ကုန်ပစ္စည်းအား တစ်စစီဖြတ်ပစ်ခြင်း
- (ဎ) သာမန်စမ်းသပ်ခြင်း (သို့)
- (ဏ) သားသတ်ခြင်း

၂။ ကုန်တင်ပို့သည့်အဖွဲ့ဝင်နိုင်ငံ၏ ပင်ရင်းကုန်ပစ္စည်းတစ်ခုသည် အပိုဒ် (၁) တွင် ဖော်ပြထားသည့် အချက် များကို ဆောင်ရွက်ခြင်းမရှိသည့် နိုင်ငံမှပို့ကုန်အဖြစ် တင်ပို့သည့်အခါ မူရင်းအခြေအနေအတိုင်း ထိန်းသိမ်းရမည်။

စည်းမျဉ်း (၉)

တိုက်ရိုက်ကုန်ပို့ခြင်း

၁။ အကောက်ခွန်သက်သာခွင့်အခွင့်အရေးကို ကုန်တင်သွင်းသည့်အဖွဲ့ဝင်နိုင်ငံနှင့် ကုန်တင်ပို့သည့်အဖွဲ့ဝင်နိုင်ငံအကြား တိုက်ရိုက်သယ်ယူပို့ဆောင်သည့် ထိုနောက်ဆက်တွဲ၏လိုအပ်ချက်များကို ကောင်းစွာပြည့်စုံစေရန် အသုံးပြုရမည်။

၂။ အပိုဒ် (၁) အပြင် ကုန်စည်တစ်ခုကို ပို့ဆောင်ရာ၌ ပို့ကုန်တင်ပို့သည့်နိုင်ငံနှင့် သွင်းကုန်တင်သွင်းသည့်နိုင်ငံအပြင် တစ်နိုင်ငံ (သို့) တစ်နိုင်ငံထက်ပိုသည့် တတိယ ကြားနိုင်ငံများသို့ ဖြတ်သန်းသယ်ယူပို့ဆောင်ခြင်း များကိုလည်း တိုက်ရိုက်ကုန်တင်ပို့ခြင်းအဖြစ် မှတ်ယူရမည်။

- (က) တစ်ဆင့်သယ်ပို့ခြင်းသည် ပထဝီအနေအထားကြောင့် (သို့) သယ်ယူပို့ဆောင်ရေးဆိုင်ရာ လိုအပ်ချက် ကြောင့်ဖြစ်လျှင်
- (ခ) ကုန်ပစ္စည်းအား ယင်းဆိပ်ကမ်းတွင် ရောင်းဝယ်ခြင်း၊ စားသုံးခြင်းမပြုလျှင်
- (ဂ) ကုန်ပစ္စည်းအား ယင်းဆိပ်ကမ်းတွင် အတင်အချပြုလုပ်ခြင်း (သို့) လမ်းခရီးအတွက် မပျက်စီးအောင် ပြုပြင်ထိန်းသိမ်းမှုဆောင်ရွက်ခြင်းမှအပ တစ်စုံတစ်ရာပြုပြင်ထုတ်လုပ်မှုမပြုလုပ်ခဲ့လျှင်

စည်းမျဉ်း (၁၀)

အနိမ့်ဆုံးပါဝင်မှု

၁။ အကောက်ခွန်ကုန်စည်ဇယား၌ ပြောင်းလဲမှုမရှိသော ကုန်စည်တစ်ခုသည် အောက်ပါအတိုင်းဖြစ်လျှင် ပင်ရင်း ကုန်ပစ္စည်းအဖြစ် သတ်မှတ်နိုင်သည် -

- (က) (K : စည်းဝါးညီစနစ်၏ အခန်း ၅၀ မှ ၆၃ အထိ ဖော်ပြထားသော ကုန်စည်တစ်ခုအတွက်) ထုတ်လုပ်မှု တွင် အသုံးပြုသည့် ပင်ရင်းမဟုတ်သည့် ကုန်စည်များအားလုံး၏ တန်ဖိုးသည် ကုန်စည်၏ FOB ဈေးနှုန်း ၁၀ % မပိုသောအခါ
- (ခ) စည်းဝါးညီစနစ်၏ အခန်း ၅၀ မှ ၆၃ အထိဖော်ပြထားသော ကုန်စည်တစ်ခုအတွက် အကောက်ခွန်ကုန် စည်ဇယားအရ ပြောင်းလဲမှုမရှိသည့် ထုတ်လုပ်ရာတွင်အသုံးပြုသည့် ပင်ရင်းမဟုတ်သည့် ကုန်စည်များ အားလုံး၏ အလေးချိန်သည် ကုန်စည်၏ စုစုပေါင်းအလေးချိန်ထက် ၁၀ % ထက်မပိုသောအခါ

() နှင့် အပိုဒ်ခွဲ (က) နှင့် (ခ) တွင် သတ်မှတ်ထားသည့် ကုန်စည်သည် ပင်ရင်းထုတ်ကုန်တစ်ခုအဖြစ် အရည် အချင်းကိုက်ညီစေရန် ဤနောက်ဆက်တွဲတွင်ပါဝင်သည့် လျှောက်ထားနိုင်သည့်အခြားကုန်ပစ္စည်းအားလုံး နှင့် ကိုက်ညီမှု ရှိရမည်။

၂။ ဤပင်ရင်းမဟုတ်သည့် ကုန်ပစ္စည်းများ၏တန်ဖိုးသည် ကုန်ပစ္စည်းတစ်ခုအပေါ် အသုံးချနိုင်သော RVC လိုအပ်မှု အတွက် ပင်ရင်းမဟုတ်သည့် ကုန်ပစ္စည်းများ၏ တန်ဖိုး၌ပါဝင်ရမည်။

စည်းမျဉ်း (၁၁)

ထုပ်ပိုးခြင်း၊ ထုပ်ပိုးပစ္စည်းများနှင့်ပတ်သက်၍ဆောင်ရွက်မှုများ

- ၁။ (က) ကုန်ပစ္စည်းတစ်ခုသည် စည်းမျဉ်း ၄ တွင်ဖော်ပြထားသည့် RVC သတ်မှတ်ချက်နှင့် ကိုက်ညီပါလျှင် ကုန်စည်တစ်ခုသည် တန်ဖိုးမြှင့်သတ်မှတ်ချက်နှင့် အကျုံးဝင်ပါက လက်လီရောင်းချရန် ထုပ်ပိုးမှုတန်ဖိုးသည် ကုန်စည်ဖြစ်ပေါ်မှုကို တင်သွားပါက ပင်ရင်းဒေသသတ်မှတ်နိုင်ခြင်းနှင့် ထုပ်ပိုးခြင်းနှင့် ထုပ်ပိုးရာ တွင်ပါဝင်သည့် ပစ္စည်းများသည် သယ်ဆောင်ရန်အလို့ငှာ သီးသန့် အသုံးပြုခြင်းများကို ပင်ရင်းဒေသ သတ်မှတ်ရန်ကိစ္စများ ဖြစ်သည်။
- (ခ) ထုပ်ပိုးထားသည့် ကုန်ပစ္စည်းနှင့်အတူ သတ်မှတ်သောအခါ လက်လီရောင်းချရန်အတွက် ထုပ်ပိုးခြင်းနှင့် ထုပ်ပိုးပစ္စည်းများအား ဆိုခဲ့သည့်ကုန်ပစ္စည်း၏ အကောက်ခွန်သတ်မှတ်ချက် ပြောင်းလဲစေရန် ထုတ်လုပ်သည့်ကုန်ပစ္စည်းတွင် အသုံးပြုသည့် ပင်ရင်းမဟုတ်သည့် ပစ္စည်းများသည်

သတ်မှတ်ချက်ကို ဖြည့်ဆည်းသည်ဖြစ်စေ ပင်ရင်းကုန်ပစ္စည်းအဖြစ် မသတ်မှတ်သောကြောင့် အပိုဒ်ခွဲ (က) အား အသုံးမပြုနိုင်ပါ။

၂။ ကုန်စည်တစ်ခုအား သယ်ယူပို့ဆောင်ရန်အတွက် အသုံးပြုသော ထုပ်ပိုးပစ္စည်းနှင့် ကွန်တိန်နာများအား ပင်ရင်း ပစ္စည်းအဖြစ် မသတ်မှတ်ရ။

စည်းမျဉ်း (၁၂)

ဆက်စပ်ပစ္စည်းများနှင့်အပိုပစ္စည်းများ

ကုန်ပစ္စည်းတစ်ခု၏ ဆက်စပ်ပစ္စည်းများ၊ အပိုပစ္စည်းများ၊ ကိရိယာတန်ဆာပလာများနှင့် ညွှန်ကြားချက်ဆိုင်ရာ (သို့) သတင်းအချက်အလက်ဆိုင်ရာ ပစ္စည်းများအား ပင်ရင်းကုန်ပစ္စည်းအဖြစ် သတ်မှတ်ခြင်းမပြုရ။ အဆိုပါဆက်စပ်ပစ္စည်း၊ အပိုပစ္စည်းများ၊ ကိရိယာတန်ဆာပလာများနှင့် ညွှန်ကြားချက်ဆိုင်ရာ (သို့) သတင်းအချက်အလက်ဆိုင်ရာပစ္စည်းများသည် အဆိုပါကုန်စည်၏ အမည်စာရင်းတွင်ပါဝင်ပြီး အကောက်ခွန်နှုန်းထား ကောက်ခံမှုကို သက်ဆိုင်ရာကုန်တင် သွင်းသည့်နိုင်ငံမှ ကောက်ခံနိုင်သည်။

စည်းမျဉ်း (၁၃)

အဓိကမဟုတ်သည့်ပါဝင်ပစ္စည်းများ

ကုန်စည်တစ်ခုအား ပင်ရင်းဒေသသတ်မှတ်ဆုံးဖြတ်ရာတွင် ကုန်ပစ္စည်းထုတ်လုပ်ရာ၌အသုံးပြုပြီး ကုန်ပစ္စည်းတွင် ပါဝင်ခြင်းမရှိသော အောက်ပါပစ္စည်းများအား ပင်ရင်းပစ္စည်းအဖြစ် သတ်မှတ်ခြင်းမပြုရ -

- (က) လောင်စာဆီနှင့်စွမ်းအင်
- (ခ) ကိရိယာများ၊ ဘလောက်တုံးနှင့်ပုံစံခွက်များ
- (ဂ) အဆောက်အဦနှင့်ပစ္စည်းထိန်းသိမ်းရာတွင် အသုံးပြုသည့် အပိုအစိတ်အပိုင်းများနှင့် ပစ္စည်းများ
- (ဃ) ထုတ်လုပ်ခြင်း (သို့) အဆောက်အဦနှင့်ပစ္စည်းများတပ်ဆင်ရန် အသုံးပြုသော ချောဆီ၊ စက်ဆီ၊ ပေါင်းစပ်ပစ္စည်းများနှင့် ပစ္စည်းများ
- (င) လက်အိတ်များ၊ မျက်မှန်များ၊ ဖိနပ်၊ ဝတ်စုံများ၊ လုံခြုံရေးအထောက်အပံ့ပစ္စည်းများ
- (စ) ကုန်ပစ္စည်းစမ်းသပ်ရန် (သို့) စစ်ဆေးရန်အတွက် အသုံးပြုသော ကိရိယာတန်ဆာပလာများ၊ ဆက်စပ်ပစ္စည်းများနှင့် အထောက်အပံ့ပစ္စည်းများ
- (ဆ) ကုန်ပစ္စည်းထုတ်လုပ်မှု၌ အသုံးပြုပြီး ထုတ်လုပ်မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် သတ်မှတ်နိုင်သော်လည်း ကုန်စည်ထဲ၌ပါဝင်မှုမရှိသော အခြားပစ္စည်းများ

စည်းမျဉ်း (၁၄)

ပုံတူနှင့်အစားထိုးပါဝင်ပစ္စည်းများ

၁။ ကုန်စည်တစ်ခုအား ပင်ရင်းဒေသဆုံးဖြတ်ရာတွင် အဆိုပါကုန်စည်အား ထုတ်လုပ်ရာ၌ ပင်ရင်းဒေသထွက်ပစ္စည်းများနှင့် ပင်ရင်းဒေသမဟုတ်သည့် ပါဝင်ပစ္စည်းများကို ရောစပ်လျှက်သော်လည်းကောင်း၊ ပေါင်းစပ်လျှက်သော်လည်းကောင်း ထုတ်လုပ်ရရှိပါက ထိုပါဝင်ပစ္စည်းများနှင့်ပတ်သက်၍ သက်ဆိုင်ရာကုန်တင်ပို့သည့်နိုင်ငံ၏ သတ်မှတ်လက်ခံ ကျင့်သုံးသည့် စာရင်းဇယားစီမံခန့်ခွဲမှုလုပ်ထုံးလုပ်နည်းများအရ ဆုံးဖြတ်နိုင်သည်။

၂။ စာရင်းဇယားစီမံခန့်ခွဲမှုနည်းလမ်းအပေါ် သတ်မှတ်ဆုံးဖြတ်ပါက အဆိုပါနည်းလမ်းသည် ဘဏ္ဍာနှစ် အလိုက် အသုံးပြုရမည်။

စည်းမျဉ်း (၁၅)

ပင်ရင်းဒေသထောက်ခံချက်

ကုန်စည်တင်ပို့သည့်အဖွဲ့ .ဝင်နိုင်ငံ၏ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့ .အစည်းမှထုတ်ပေးသည့် ပင်ရင်း ဒေသထောက်ခံချက်အရ ကုန်ပစ္စည်းတစ်ခုသည် အကောက်ခွန်သက်သာခွင့်အတွက် တရားဝင်လက်ခံရမည် ဖြစ်ပြီး နောက်ဆက်တွဲ (၁) တွင်ဖော်ပြထားသည့် ပင်ရင်းနိုင်ငံလက်မှတ်ထုတ်ပေးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ အရ အခြားအဖွဲ့ .ဝင် နိုင်ငံများအားလုံးသို့ အကြောင်းကြားရမည်။

စည်းမျဉ်း (၁၆)

ဆွေးနွေးခြင်း၊ စိစစ်ခြင်းနှင့် ဖြည့်စွက်ခြင်း

၁။ အဖွဲ့ .ဝင်နိုင်ငံများသည် ဤနောက်ဆက်တွဲ၏ ရည်မှန်းချက်နှင့် ဦးတည်ချက်ကိုရရှိစေရန် ဤနောက်ဆက် တွဲပါ စည်းမျဉ်းများသည် ထိရောက်စွာ၊ တူညီစွာနှင့် ညီညွတ်စွာ စီမံခန့်ခွဲမှုရရှိစေရန် ပုံမှန်တိုင်ပင်ဆွေးနွေးမှု ပြုရမည်။

၂။ ဤနောက်ဆက်တွဲအား အဖွဲ့ .ဝင်နိုင်ငံတစ်ခုမှ တောင်းဆိုလာမှုအပေါ် လိုအပ်ပါက ပြန်လည်မွမ်းမံသုံးသပ် ရမည်ဖြစ်ပြီး မူဘောင်သဘောတူညီချက်၏ အခန်း (၅.၃) အောက်တွင် ဖွဲ့စည်းထားသော လုပ်ငန်းဆောင်ရွက်မှု ကော်မတီ၏ သဘောတူညီမှုအဖြစ် အဆိုပါသုံးသပ်မွမ်းမံမှုများကို ထုတ်ပြန်ရမည်ဖြစ်သည်။

စည်းမျဉ်း (၁၇)

ဥပဒေဆိုင်ရာစီမံခန့်ခွဲမှု

မူဘောင်သဘောတူညီချက်၏ အခန်း (၅.၃) အရ အာဆီယံ - ကိုရီးယား ပင်ရင်းဒေသကော်မတီသည် ပေါ်ပေါက်လာသည့် ကွဲပြားခြားနားချက်များကို ဖြေရှင်းဆောင်ရွက်နိုင်ရန်နှင့် ဤနောက်ဆက်တွဲနှင့် ပူးတွဲ - ၁ ၌ ဖော်ပြထားသည့် ပင်ရင်းဒေသစည်းမျဉ်းနှင့် အကောက်ခွန်လုပ်ထုံးလုပ်နည်းများ စီမံခန့်ခွဲခြင်းနှင့် အသက်သွင်း ခြင်းအတွက် ဖွဲ့စည်း တည်ထောင်ပြီး တာဝန်ယူဆောင်ရွက်ရမည်။

စည်းမျဉ်း (၁၈)

အငြင်းပွားမှုများဖြေရှင်းခြင်း

ပင်ရင်းဒေသဆုံးဖြတ်ခြင်း၊ ကုန်စည်အမျိုးအစားသတ်မှတ်ခြင်းနှင့် ဤနောက်ဆက်တွဲနှင့် ပူးတွဲ - ၁ အားအကောင် အထည်ဖော်ဆောင်ခြင်းနှင့် သက်ဆိုင်သည့် အခြားကိစ္စရပ်များနှင့်ပတ်သက်၍ ကွဲပြားခြားနားမှုများ ပေါ်ပေါက်လာပါက ကုန်တင်ပို့သည့်အဖွဲ့ .ဝင်နိုင်ငံနှင့် ကုန်တင်သွင်းသည့်နိုင်ငံများ၏အစိုးရအာဏာပိုင်အဖွဲ့ . များအချင်းချင်း ညှိနှိုင်းတိုင်ပင်၍ ဖြေရှင်းပြီး ကျန်အဖွဲ့ .ဝင်နိုင်ငံများသို့ အသိပေးအကြောင်းကြားရမည်။

အပိုဒ် (၁) တွင်ဖော်ပြထားသည့်ဆွေးနွေးတိုင်ပင်မှုများမှ နှစ်ဖက်အပြန်အလှန်ကျေနပ်လောက်သည့် ဖြေရှင်းမှုမျိုးမရရှိပါက သက်ဆိုင်ရာနိုင်ငံသည် မူဘောင်သဘောတူညီချက်အောက်ရှိ အငြင်းပွားမှုများဖြေရှင်းရေး လုပ်ငန်းစဉ်သဘောတူညီချက်၌ ချမှတ်ထားသည့် အငြင်းပွားမှုများဖြေရှင်းရေးလုပ်ထုံးလုပ်နည်းများကို အသုံးပြု ရမည်။

ပင်ရင်းဒေသထောက်ခံချက်ဆိုင်ရာလက်မှတ်ထုတ်ပေးမှုလုပ်ထုံးလုပ်နည်းများ

နောက်ဆက်တွဲ (၃) ကိုအကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ပင်ရင်းဒေသထောက်ခံချက်ထုတ်ပေးခြင်း၊ ပင်ရင်းထောက်ခံချက်နှင့် အခြားသက်ဆိုင်ရာစီမံခန့်ခွဲမှုကိစ္စရပ်များအတွက် အောက်ဖော်ပြပါလုပ်ထုံးလုပ်နည်းများကို လိုက်နာရမည် -

စည်းမျဉ်း (၁)

အဓိပ္ပါယ်ဖွင့်ဆိုခြင်း

ကျောက်ပင်ရင်းဒေသထောက်ခံချက် ဆိုသည်မှာ ပထမပို့ကုန်တင်ပို့သည့်နိုင်ငံ၏ ပင်ရင်းဒေသထောက်ခံချက်ကို အခြေခံသည့် ကြားခံပို့ကုန်တင်ပို့သည့်နိုင်ငံမှ ထုတ်ပေးသည့် ပင်ရင်းဒေသထောက်ခံချက်ကို ဆိုလိုသည်။

အကောက်ခွန်အာဏာပိုင် ဆိုသည်မှာ အကောက်ခွန်ဥပဒေနှင့် လုပ်ထုံးလုပ်နည်းစီမံခန့်ခွဲမှုအတွက် အဖွဲ့ဝင်နိုင်ငံ၏ ဥပဒေအောက်၌ တာဝန်ရှိသော ကျွမ်းကျင်သောအာဏာပိုင်အဖွဲ့ ကို ဆိုလိုသည်။

ကုန်တင်ပို့သူ ဆိုသည်မှာ ပို့ကုန်တင်ပို့သည့်နိုင်ငံနယ်နိမိတ်အတွင်းရှိ ပို့ကုန်တင်ပို့သည့်ဒေသခံ (သို့) တရားဥပဒေအရ နေထိုင်ခွင့်ရှိသူကို ဆိုလိုသည်။

ကုန်တင်သွင်းသူ ဆိုသည်မှာ သွင်းကုန်တင်သွင်းသည့်နိုင်ငံနယ်နိမိတ်အတွင်းတွင် နေထိုင်သော သွင်းကုန်တင်သွင်းသည့် ဒေသခံ (သို့) တရားဥပဒေအရ နေထိုင်ခွင့်ရှိသူကိုဆိုလိုသည်။

ထုတ်ပေးရေးအာဏာပိုင်အဖွဲ့ ဆိုသည်မှာ ပင်ရင်းဒေသထောက်ခံချက်ထုတ်ပေးရန်နှင့် ဤနောက်ဆက်တွဲအရ အဖွဲ့ဝင် နိုင်ငံအားလုံးသို့ အကြောင်းကြားထားသော ပို့ကုန်တင်ပို့သည့်နိုင်ငံမှ သတ်မှတ်ထားသည့် ကျွမ်းကျင်သည့်အာဏာပိုင် အဖွဲ့ ကို ဆိုလိုသည်။

ကုန်ထုတ်လုပ်သူ ဆိုသည်မှာ အဖွဲ့ဝင်နိုင်ငံနယ်နိမိတ်အတွင်းတွင် နေထိုင်သော နောက်ဆက်တွဲ (၃) ၏ စည်းမျဉ်း (၁) ပါ ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်သည့် ဒေသခံ (သို့) တရားဥပဒေအရ နေထိုင်ခွင့်ရှိသူကို ဆိုလိုသည်။

စည်းမျဉ်း (၂)

ထုတ်ပေးရေးအာဏာပိုင်အဖွဲ့

၁။ အဖွဲ့ဝင်နိုင်ငံတိုင်းသည် မိမိတို့၏ပင်ရင်းဒေသထောက်ခံချက် ထုတ်ပေးရေးအာဏာပိုင်အဖွဲ့မှ ပုဂ္ဂိုလ်များ၏ အမည်၊ လိပ်စာ၊ လက်မှတ်နမူနာပုံစံများနှင့် တရားဝင်ရုံးတံဆိပ်များကို အဖွဲ့ဝင်နိုင်ငံအားလုံးသို့ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှတစ်ဆင့် ဖြန့်ဝေရမည်။ ဆိုခဲ့သည့်စာရင်းများထဲမှ တစ်ခုခုပြောင်းလဲပါက အချိန်မီ အကြောင်းကြားရမည်။

၂။ အထက်ဖော်ပြပါစာရင်းတွင် မပါဝင်သည့် အာဏာပိုင်မှထုတ်ပေးသော မည်သည့်ပင်ရင်းထောက်ခံချက်ကိုမဆို အကောက်ခွန်အာဏာပိုင်မှ တာဝန်ယူဆောင်ရွက်မည်မဟုတ်ပါ။

စည်းမျဉ်း (၃)

ပင်ရင်းဒေသမှန်ကန်ကြောင်း ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ထုတ်ပေးရေးအာဏာပိုင်အဖွဲ့များအနေဖြင့် ထောက်ခံချက်စာရွက်စာတမ်းများကို စိစစ်ချက်များပြုလုပ်ရန်အလို့ငှာ သက်ဆိုင်ရာအဖွဲ့ဝင်နိုင်ငံ၏ ပြည်တွင်းဥပဒေ၊ နည်းဥပဒေ များအရ တောင်းခံပိုင်ခွင့်ရှိသည်။

စည်းမျဉ်း (၄)

ပင်ရင်းဒေသထောက်ခံချက်လက်မှတ်ထုတ်ပေးခြင်း

၁။ ကုန်ထုတ်လုပ်သူ (သို့) ကုန်စည်တင်ပို့သူ (သို့) အခွင့်အာဏာရှိသည့် ကိုယ်စားလှယ်မှ သက်ဆိုင်ရာအဖွဲ့ဝင်နိုင်ငံ၏ ဥပဒေနှင့်လုပ်ထုံးလုပ်နည်းများနှင့်အညီ ကြိုတင်ပို့ကုန် (Pre-Exportation) စစ်ဆေးမှု (ပင်ရင်းဒေသထောက်ခံချက်လက်မှတ်) ကို တောင်းဆိုနိုင်သည်။ ပုံမှန်စစ်ဆေးခြင်း (သို့) လိုအပ်သည့်အခါစစ်ဆေးခြင်းများမှရရှိလာသောရလဒ်ကို တင်ပို့မည့်ကုန်ပစ္စည်း၏ ပင်ရင်းဒေသကို ဆုံးဖြတ်ရာတွင် အထောက်အကူပြုသည့် အထောက်အထားအဖြစ် မှတ်ယူ ရမည်။ သဘာဝအလျောက် ပင်ရင်းဒေသကို အလွယ်တကူဆုံးဖြတ်နိုင်သည့် ကုန်ပစ္စည်းအတွက် ကြိုတင်ပို့ကုန်စစ်ဆေး ခြင်းပြုလုပ်ရန် မလိုပါ။

၂။ ကုန်ထုတ်လုပ်သူ (သို့) ကုန်စည်တင်ပို့သူ (သို့) အခွင့်အာဏာရှိသည့် ကိုယ်စားလှယ်သည် ပင်ရင်းဒေသထောက်ခံချက်အတွက် အဖွဲ့ဝင်နိုင်ငံ၏ ပြည်တွင်းဥပဒေနှင့်လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီသော ပင်ရင်းဒေသထောက်ခံချက်ထုတ်ပေးခြင်းအတွက် တင်ပို့မည့်ပို့ကုန်အရည်အသွေးများကို ဖော်ပြသည့် အထောက်အထားစာရွက်စာတမ်းများကို အသုံးပြုရမည်။

၃။ ပင်ရင်းဒေသထောက်ခံချက်ထုတ်ပေးသည့် အာဏာပိုင်အဖွဲ့အနေဖြင့် အဖွဲ့ဝင်နိုင်ငံ၏ ပြည်တွင်းဥပဒေ၊ နည်း ဥပဒေများနှင့်အညီ လျှောက်ထားလာသော ပင်ရင်းဒေသထောက်ခံချက်များကို သင့်တော်သော စစ်ဆေးမှုများဖြင့် အတတ် နိုင်ဆုံးဆောင်ရွက်ပေးရာတွင် အောက်ပါအချက်များကို သေချာစေရန် ဆောင်ရွက်ရမည် -

- (က) ပြည့်စုံစွာဖြည့်စွက်ထားပြီး အခွင့်အာဏာရှိသည့် ပုဂ္ဂိုလ်မှ လက်မှတ်ရေးထိုးထားသော ပင်ရင်းဒေသထောက်ခံချက်
- (ခ) နောက်ဆက်တွဲ (၃) နှင့် ကိုက်ညီသည့် ကုန်စည်၏ပင်ရင်း
- (ဂ) ပူးတွဲတင်ပြလာသည့် ထောက်ခံချက်များအတွက် ပင်ရင်းထောက်ခံချက်ရှိ အခြားအချက်အလက်များ
- (ဃ) တင်ပို့မည့်ပို့ကုန်အတွက် သတ်မှတ်ထားသော ကုန်စည်အရေအတွက်နှင့် အလေးချိန်၊ ကုန်အမှတ်တံဆိပ်နှင့် ထုပ်ပိုးအရေအတွက်၊ ထုပ်ပိုးမှုအရေအတွက်နှင့် အမျိုးအစား စသည် ဖော်ပြချက်

၄။ ပင်ရင်းဒေသထောက်ခံချက် တစ်ခုတည်းတွင် ဖော်ပြထားသော မျိုးမတူသည့် ကုန်စည်များအတွက် ကုန်စည်တစ်ခုစီသည် ၎င်းတို့၏ သီးသန့်ကိုယ်ပိုင်အခွင့်အရေးအတွက် အရည်အသွေးပြည့်မီရမည်ဖြစ်ပြီး ပင်ရင်းဒေသထောက်ခံ ချက်အတွက် ခံစားခွင့်ရှိသည်။

စည်းမျဉ်း (၅)

၁။ ပင်ရင်းဒေသထောက်ခံချက်လက်မှတ်သည် A 4 အရွယ်အစားနှင့် ပူးတွဲတင်ပြရမည်ဖြစ်ပြီး AK ပုံစံအဖြစ် ဖော်ပြ ရမည်။ အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြရမည်။

၂။ ပင်ရင်းဒေသထောက်ခံချက်သည် မူရင်းနှင့်မိတ္တူ နှစ်စောင်ပါရှိရမည်။ ပင်ရင်းဒေသထောက်ခံချက် မူရင်းနှင့် မိတ္တူများ၏အရောင်သည် အဖွဲ့ဝင်နိုင်ငံများ၏ အပြန်အလှန်သဘောတူညီသည့်အတိုင်း ဖြစ်ရမည်။

၃။ ပင်ရင်းဒေသထောက်ခံချက်တစ်စောင်တွင် ထုတ်ပေးသည့်နေရာ၊ ရုံးအသီးသီး၏သီးခြားနံပါတ် ဖော်ပြပါ ရှိရမည်။

၄။ မူရင်းကို ကုန်စည်ထုတ်လုပ်သူ (သို့) ကုန်စည်တင်ပို့သူမှ တင်သွင်းသူအနေဖြင့် တင်သွင်းသည့်နေရာရှိ အကောက်ခွန်အာဏာပိုင်သို့ တင်ပြနိုင်ရန်အတွက် ဆက်လက်ပေးပို့ရမည်။ ဒုတိယမိတ္တူကို ကုန်တင်ပို့သည့်အဖွဲ့ ဝင်နိုင်ငံ၏ ပုံစံထုတ်ပေးသည့် အာဏာပိုင်၏ လက်ဝယ်တွင်ထားရှိရမည်။ တတိယမိတ္တူကို ကုန်စည်ထုတ်လုပ်သူ (သို့) ကုန်စည်တင်ပို့သူ၏ လက်ဝယ်တွင်ထားရှိရမည်။

၅။ ထုတ်ပေးသည့်အာဏာပိုင်အဖွဲ့သည် ထုတ်ပေးသည့်နံပါတ်၊ ရက်စွဲ၊ ထုတ်လုပ်သူ (သို့) တင်ပို့သူနှင့် ကုန်စည်ကို ဖော်ပြသည့်ပင်ရင်းဒေသထောက်ခံချက်မှတ်တမ်းကို သွင်းကုန်တင်သွင်းသည့်နိုင်ငံ၏ အကောက်ခွန် ဌာနသို့ပေးပို့ရမည်။

၆။ ကုန်တင်သွင်းနိုင်ငံ၏ အကောက်ခွန်အာဏာပိုင်မှ ပင်ရင်းဒေသထောက်ခံချက်ကို ပယ်ချသောကိစ္စရပ် များတွင် အဆိုပါပင်ရင်းဒေသထောက်ခံချက်၏ အကွက်နံပါတ် (၄) တွင် အမှတ်အသားပြု၍ (၂) လထက် မကျော်လွန်သော သင့်တင့်လျောက်ပတ်သည့် အချိန်ကာလအတွင်း ကုန်တင်ပို့နိုင်ငံ၏ ပုံစံထုတ်ပေးသည့် အာဏာပိုင်ထံသို့ မူရင်းပုံစံကို ပြန်လည်ပေးပို့ရမည်။ ထုတ်ပေးသည့်အာဏာပိုင်သည် အကောက်ခွန်အခွင့်အရေး ပေးမှုအား ငြင်းဆိုမှုအတွက် ခိုင်လုံ သည့်အကြောင်းပြချက်ကို အသိပေးရမည်။

၇။ အထက်အပိုဒ် (၆) တွင် ဖော်ပြသကဲ့သို့ ပင်ရင်းဒေသထောက်ခံချက်ကို လက်မခံသည့်ကိစ္စရပ်များတွင် ထုတ်ပေးသည့်အာဏာပိုင်မှ ပင်ရင်းဒေသထောက်ခံချက်ကို လက်ခံရန်အတွက် ပြုလုပ်သော ရှင်းလင်းချက်များကို ကုန်တင်သွင်းသည့်နိုင်ငံ၏ အကောက်ခွန်အာဏာပိုင်မှ လက်ခံရမည်။ ရှင်းလင်းချက်များကို အသေးစိတ် ဖော်ပြရမည်ဖြစ်ပြီး ကုန်တင်သွင်းသည့်နိုင်ငံ၏ အကောက်ခွန်အခွင့်အရေးပေးခြင်းအပေါ် ခိုင်မာသောငြင်းဆို ချက်ကို ရည်ညွှန်းရာတွင် ပြည့်စုံမှု ရှိရမည်။

စည်းမျဉ်း (၆)

ပင်ရင်းဒေသထောက်ခံချက်တွင် ဖျက်ခြစ်ခြင်း၊ ထပ်ပိုးရေးသားပြင်ဆင်ခြင်းများကို ခွင့်မပြုပါ။ မည်သည့် ပြင်ဆင်မှုကိုမဆို မမှန်ကန်သောကုန်ပစ္စည်းများနှင့် မည်သည့်ထပ်ပေါင်းမှုကိုမဆို ခြစ်၍ဖျက်ပစ်ရမည်။ အဆိုပါ ပြင်ဆင်မှုများကို တာဝန်ခံအရာရှိမှ ပင်ရင်းဒေသထောက်ခံချက်တစ်စောင်ကို လက်မှတ်ထိုးအတည်ပြုရမည် ဖြစ်ပြီး ထုတ်ပေးသည့်အာဏာပိုင်အဖွဲ့ သို့ အကြောင်းကြားရမည်။ အသုံးမပြုသည့် ကွက်လပ်များကို နောက်ထပ် ဖြည့်စွက်ခြင်းမပြုရန် မျဉ်းသား ခြစ်ရမည်။

စည်းမျဉ်း (၇)

၁။ တင်ပို့မည့်ကုန်ပစ္စည်းသည် နောက်ဆက်တွဲ (၃) အတွင်း ပို့ကုန်တင်ပို့သည့်အဖွဲ့ ဝင်နိုင်ငံ၏ ပင်ရင်း အဖြစ်ယူဆနိုင်သောအခါတွင် ပင်ရင်းဒေသထောက်ခံချက်ကို ကုန်ပစ္စည်းတင်ပို့ချိန်တွင်လည်းကောင်း၊ တင်ပို့ပြီး နောက်ကာလတွင် လည်းကောင်း ထုတ်ပေးရမည်။

၂။ ကြားခံအဖွဲ့ ဝင်နိုင်ငံ၏ ထုတ်ပေးခြင်းဆိုင်ရာ အာဏာပိုင်အဖွဲ့မှလည်း ကုန်ပစ္စည်းသည် ၎င်း၏နယ်မြေကို ဖြတ် သန်းသွားစဉ်တွင် ကုန်တင်ပို့သူမှ လျှောက်ထားပါက အောက်ပါအခြေအနေများတွင် ကျောက်ထောက်ခံ ချက် (Back to Back CO) ကို ထုတ်ပေးနိုင်သည်။ -

- (က) တရားဝင်ပင်ရင်းဒေသထောက်ခံချက်မူရင်းကို တင်ပြလာသောအခါ
- (ခ) ကြားခံအဖွဲ့ .ဝင်နိုင်ငံ၏ သွင်းကုန်တင်သွင်းသူနှင့်ကြားခံအဖွဲ့ .ဝင်နိုင်ငံ၌ ကျောက်ပင်ရင်းထောက်ခံချက် လျှောက်ထားသူပို့ကုန်တင်ပို့သူတို့မှာ တူညီသောအခါနှင့်
- (ဂ) စည်းမျဉ်း (၁၄) တွင် ပြဋ္ဌာန်းထားသည့်အတိုင်း မှန်ကန်သောလုပ်ထုံးလုပ်နည်းများနှင့်အညီ လျှောက်ထား လာသောအခါ

၃။ အထက်ပါ အဖွဲ့ .ဝင်နိုင်ငံတစ်ခု၏တောင်းဆိုမှုအတွက် အဖွဲ့ .ဝင်နိုင်ငံများသည် ဤစည်းမျဉ်းနှင့် အကောင်အထည် ဖော်ဆောင်ရွက်မှုသတ်မှတ်ချက်များကို သုံးသပ်ရမည်ဖြစ်ပြီး အဖွဲ့.ဝင်နိုင်ငံများအကြား အပြန်အလှန်သဘောတူညီထားမှုများကို ပြန်လည်ပြင်ဆင်ရမည်။

၄။ ရည်ရွယ်ချက်မရှိသော အမှားများ၊ ပယ်ဖျက်မှုများ (သို့) အခြားတရားဝင်ကိစ္စရပ်များကြောင့် ပို့ကုန်တင်ပို့သည့်အခါ (သို့) တင်ပို့ပြီးနောက်ပိုင်းတွင် ပင်ရင်းဒေသထောက်ခံချက်ထုတ်ပေးနိုင်သည့် ကိစ္စရပ်များတွင် ပင်ရင်းဒေသထောက်ခံချက်ကို နောက်ကြောင်းပြန်ထုတ်ပေးနိုင်သည်။ သို့သော် သဘောတင်သည့်ရက်မှ တစ်နှစ်ထက်နောက်မကျဘဲ တင်ပို့ရမည်ဖြစ်ပြီး နောက်ကြောင်းပြန်ထုတ်ပေးခြင်း ဟူသောစကားလုံးကို ဖော်ပြရမည်။

စည်းမျဉ်း (၈)

ပင်ရင်းဒေသထောက်ခံချက် ခိုးယူခံရခြင်း၊ ပျောက်ဆုံးခြင်း၊ ပျက်စီးခြင်းများဖြစ်ပါက ကုန်တင်ပို့သူ (သို့) ထုတ်လုပ်သူမှ သက်ဆိုင်ရာထုတ်ပေးသည့် အာဏာပိုင်အဖွဲ့သို့ အသစ်ပြန်လည်လျှောက်ထားနိုင်ပြီး ဇယားအကွက် အမှတ် (၁၂) တွင် CERTIFIED TRUE COPY ဟု ဖော်ပြရမည်။ မူလထုတ်ပေးသည့် ရက်စွဲအတိုင်း ထုတ်ပေးရန်ဖြစ်ပြီး မူလ ထုတ်ပေးသည့်ရက်စွဲမှ တစ်နှစ်ထက်ပို၍ မကြာစေရ။

စည်းမျဉ်း (၉)

အကောက်ခွန်သက်သာခွင့်အလို့ငှာ ကုန်တင်သွင်းသူသည် ပင်ရင်းဒေသထောက်ခံချက်ကို အထောက်အကူပြုသည့်စာရွက်စာတမ်းများ (ဥပမာ - ကုန်ရောင်းအကြိုလွှာ၊ လိုအပ်ပါက ပို့ကုန်တင်ပို့သည့်နိုင်ငံမှ ထုတ်ပေးသော သဘောတင်ကုန်တန်ဆာ စသည်) နှင့် ကုန်တင်သွင်းနိုင်ငံ၏ ပြည်တွင်းဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ လိုအပ်သောအခြား အထောက်အထားများကို ကုန်တင်သွင်းသည့်အချိန်တွင် ကုန်တင်သွင်းသည့်အဖွဲ့.ဝင်နိုင်ငံ၏ အကောက်ခွန်အာဏာပိုင် ထံသို့ တင်ပြရမည်။

စည်းမျဉ်း (၁၀)

၁။ ပြည်တွင်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများနှင့်ညီညွတ်သော ပင်ရင်းဒေသထောက်ခံချက်ကို ပို့ကုန်တင်ပို့သည့်အဖွဲ့.ဝင်နိုင်ငံ၏ အာဏာပိုင် (သို့) ကျောက်ပင်ရင်းလက်မှတ်ထုတ်ပေးသော ကြားခံနိုင်ငံမှ ထုတ်ပေးသောနေ့မှ ၆ လ အတွင်း သွင်းကုန်တင်သွင်းသည့်နိုင်ငံ၏ အကောက်ခွန်အာဏာပိုင်ထံသို့ တင်ပြရမည်။

၂။ အပိုဒ် ၁ တွင် ဖော်ပြထားသည့် သတ်မှတ်ချိန်ထက်ကျော်၍ သွင်းကုန်တင်သွင်းသည့်အဖွဲ့.ဝင်နိုင်ငံ၏ အကောက်ခွန်အာဏာပိုင်သို့ ပင်ရင်းဒေသထောက်ခံချက် တင်ပြသောကိစ္စများတွင် ကုန်စည်ထုတ်လုပ်သူ (သို့) ကုန်စည်တင်ပို့သူ ဆောင်ရွက်နိုင်ခြင်းမရှိသော ကိစ္စရပ်များဖြစ်သည့် သဘာဝဘေးအန္တရာယ်နှင့် အခြားအကျိုးဝင်သည့်ကိစ္စရပ်များအတွက် အဆိုပါပင်ရင်းဒေသထောက်ခံချက်အား လက်ခံရမည်။

၃။ ကိစ္စအားလုံးတွင်ပင်ရင်းဒေသထောက်ခံချက်လက်မှတ်ကိုသတ်မှတ်ထားသောကန့်သတ်ရက်မတိုင်မီ ကုန်ပစ္စည်းတင်ပို့ထားပါကလည်း သွင်းကုန်တင်သွင်းသည့် အဖွဲ့ဝင်နိုင်ငံ၏ အကောက်ခွန်အာဏာပိုင်မှလက်ခံရမည်။

စည်းမျဉ်း (၁၁)

အောက်ပါတို့အတွက် ပင်ရင်းဒေသထောက်ခံချက် လျှောက်ထားရန်မလိုအပ်ပါ -

- (က) ကုန်တင်ပို့သည့် အဖွဲ့ဝင်နိုင်ငံ၏ ပင်ရင်းကုန်ပစ္စည်း၏ သင်္ဘောပေါ်ရောက်တန်ဖိုး အမေရိကန်ဒေါ်လာ ၂၀၀ ထက်မကျော်လွန်သောအခါ (သို့)
- (ခ) ကုန်တင်ပို့သည့် အဖွဲ့ဝင်နိုင်ငံမှ တင်ပို့သည့်ကုန်ပစ္စည်း၏ သင်္ဘောပေါ်ရောက်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂၀၀ ထက်မကျော်သောအခါ

ပင်ရင်းဒေသထောက်ခံချက် တင်ပြလျှောက်ထားရန် ရှောင်ရှားလိုသည့်ရည်ရွယ်ချက်ဖြင့် တစ်ကြိမ် (သို့) တစ် ကြိမ်ထက်ပို၍ အလီလီတင်သွင်းမှုများကို တင်သွင်းမှုအဖြစ် မှတ်ယူခြင်းမပြု

စည်းမျဉ်း (၁၂)

၁။ ပင်ရင်းကုန်ပစ္စည်းတစ်ခုအဖြစ် သံသယမရှိသည့်အခါ တရားဝင်သွင်းကုန်တင်သွင်းရန်အတွက် သွင်းကုန်တင်သွင်းသည့်နိုင်ငံ၏ အကောက်ခွန်အာဏာပိုင်ထံ တင်ပြရသည့် ပင်ရင်းဒေသထောက်ခံချက်နှင့် ပူးတွဲထောက်ခံချက်များ အကြား အသေးအဖွဲ့ကွဲလွဲမှုများအတွက် ငြင်းပယ်ရန်မလို။

၂။ ပင်ရင်းဒေသထောက်ခံချက်တစ်ခုတည်းတွင် ကုန်စည်များစွာကို ဖော်ပြထားမှုတွင် အငြင်းပွားဖွယ်ကုန်စည်တစ်ခုကြောင့် ကျန်ကုန်စည်များအတွက် အကောက်ခွန်သက်သာခွင့်နှင့် အကောက်ခွန်ရှင်းလင်းရေးတို့အတွက် ထိခိုက်စေခြင်း (သို့) နှောင့်နှေးစေခြင်း မရှိစေရ။ စည်းမျဉ်း ၁၄ ၏ အပိုဒ် ၁(ဂ) တွင် အငြင်းပွားဖွယ်ကုန်စည်စာရင်းကို ဖော်ပြထားသည်။

စည်းမျဉ်း (၁၃)

မှတ်တမ်းထိန်းရန်လိုအပ်ချက်

၁။ စည်းမျဉ်း ၁၄ နှင့် ၁၅ ရှိ စိစစ်ချက်လုပ်ငန်းများဆောင်ရွက်ရန်အလို့ငှာ ကုန်ထုတ်လုပ်သူ (သို့) ကုန်တင်ပို့သူသည် ၎င်းလျှောက်ထားခဲ့သည့်ပို့ကုန်တင်ပို့သည့်အဖွဲ့ဝင်နိုင်ငံ၏ ပြည်တွင်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်ကိုက်ညီသည့် ပင်ရင်းဒေသထောက်ခံချက်နှင့် ပတ်သက်သည့် အထောက်အထားစာရွက်စာတမ်း များကို အဆိုပါလက်မှတ်ထုတ် ပေးသည့်နေ့မှစ၍ ၃ နှစ်ထက်မနည်း ထိန်းသိမ်းထားရမည်။

၂။ သွင်းကုန်တင်သွင်းသူသည် သွင်းကုန်တင်သွင်းခြင်းနှင့်ပတ်သက်သည့် အထောက်အထားစာရွက်စာတမ်းများကို သွင်းကုန်တင်သွင်းသည့် အဖွဲ့ဝင်နိုင်ငံ၏ ပြည်တွင်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ထိန်းသိမ်းထားရမည်။

၃။ ပင်ရင်းဒေသထောက်ခံချက်ထုတ်ပေးသည့် အာဏာပိုင်အဖွဲ့သည် ပင်ရင်းဒေသထောက်ခံချက်လျှောက်ထားမှုနှင့် ယင်းလျှောက်ထားမှုနှင့်သက်ဆိုင်သည့် အထောက်အထားစာရွက်စာတမ်းအားလုံးကို ထုတ်ပေးသည့်နေ့မှစ၍ ၃ နှစ် ထက်မနည်း ထိန်းသိမ်းထားရမည်။

၄။ တရားဝင် ပင်ရင်းဒေသထောက်ခံချက်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို သွင်းကုန် တင်သွင်းသည့် အဖွဲ့ဝင်နိုင်ငံမှ ထောက်ခံချက်ပေးသည့် အစိုးရအာဏာပိုင်များနှင့် ပင်ရင်းဒေသထောက်ခံချက်ကို လက်မှတ်ရေး ထိုးမည့် အာဏာပိုင်အရာရှိများမှ တောင်းခံလာပါက ဖြည့်ဆည်းပေးရမည်။

၅။ အဖွဲ့ဝင်နိုင်ငံများအကြား ဆက်သွယ်ဆောင်ရွက်သည့် သတင်းအချက်အလက်များကို ယုံကြည်စိတ်ချစွာ လက်ခံဆောင်ရွက်ရမည်ဖြစ်ပြီး တရားဝင်ပင်ရင်းဒေသထောက်ခံချက်အတွက်သာ အသုံးပြုရမည်။

စည်းမျဉ်း (၁၄)

စိစစ်ခြင်း

၁။ ကုန်တင်သွင်းသည့်အဖွဲ့ဝင်နိုင်ငံသည် အထောက်အထားစာရွက်စာတမ်းများ၏ မှန်ကန်မှု (သို့) ကုန် ပစ္စည်း (သို့) အစိတ်အပိုင်း၏ ပင်ရင်းဒေသနှင့်ပတ်သက်သည့် သတင်းအချက်အလက်များ၏ မှန်ကန်မှုကို လုံလောက်သည့် သံသယရှိလာပါက ပို့ကုန်တင်ပို့သည့် အဖွဲ့ဝင်နိုင်ငံ၏ ထုတ်ပေးသည့်အာဏာပိုင်အဖွဲ့ သို့ နောက်ကြောင်းပြန်စစ်ဆေးမှု (Retroactive Check) ကို အလျဉ်းသင့်သလို ပြုလုပ်ပေးရန် တောင်းဆိုနိုင်သည်။ အဆိုပါတောင်းဆိုမှုအပေါ် ပို့ကုန်တင်ပို့သည့်နိုင်ငံ၏ ထုတ်ပေးသည့်အာဏာပိုင်အဖွဲ့သည် ပို့ကုန်တင်ပို့သည့် နေ့မှစ၍ ခြောက်လအတွင်း ထုတ်လုပ်သူ (သို့) တင်ပို့သူ၏ ကုန်ကျစရိတ်အပေါ် နောက်ကြောင်းပြန်စစ်ဆေးမှုကို အောက်ဖော်ပြပါလုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်ရမည် -

- (က) နောက်ကြောင်းပြန်စစ်ဆေးမှုအတွက် သွင်းကုန်တင်သွင်းသူနိုင်ငံ၏ တောင်းဆိုမှုသည် သက်ဆိုင်ရာ ပင်ရင်းဒေသထောက်ခံချက်နှင့် ကိုက်ညီမှုရှိရမည်။ အကြောင်းပြချက်များနှင့် အလျဉ်းသင့်သလို နောက်ကြောင်းပြန်စစ်ဆေးမှုမရှိပါက ပင်ရင်းဒေသထောက်ခံချက်ပါ အချက် အလက်များသည် မှားယွင်းနိုင်ကြောင်းကို ဖော်ပြရမည်။
- (ခ) နောက်ကြောင်းပြန်စစ်ဆေးရန် တောင်းဆိုခံရသော ပို့ကုန်တင်ပို့သည့်အဖွဲ့ဝင်နိုင်ငံမှ ထုတ်ပေး သောအာဏာပိုင်အဖွဲ့သည် တောင်းဆိုမှုကို ချက်ချင်းနှင့် တောင်းဆိုမှုကို လက်ခံရရှိသည့်နေ့မှ စ၍ ၂ လ အတွင်း ဆောင်ရွက်ပေးရမည်။
- (ဂ) ကုန်တင်သွင်းသည့်အဖွဲ့ဝင်နိုင်ငံ၏ အကောက်ခွန်အာဏာပိုင်အဖွဲ့သည် စိစစ်မှုရလဒ်ကို စောင့်ဆိုင်း နေစဉ်ကာလအတွင်း အကောက်ခွန်သက်သာခွင့်ကို ခေတ္တရပ်ဆိုင်းထားရမည်။ သို့သော် သွင်းကုန်ကန့်သတ်ချက်နှင့် တားမြစ်ချက်များကို ချိုးဖောက်မှုမရှိကြောင်းနှင့် လိမ်လည် မှုနှင့်ပတ်သက်၍ သံသယမရှိကြောင်း တင်ပြရမည့်သတ်မှတ်ချက်များနှင့် ကိုက်ညီသည့်တင် သွင်းသူကို ထုတ်ပေးရမည်။
- (ဃ) ထုတ်ပေးရေးအာဏာပိုင်အဖွဲ့သည် စစ်ဆေးချက်ရလဒ်များကို သွင်းကုန်တင်သွင်းသည့်နိုင်ငံသို့ ကုန်ပစ္စည်းသည် ပင်ရင်းဒေသထွက် ဟုတ် / မဟုတ် ဆုံးဖြတ်နိုင်ရန် ချက်ချင်းအကြောင်းကြားရ မည်။ ပို့ကုန်တင်ပို့သည့်နိုင်ငံ၏ ကုန်ပစ္စည်းသည်ပင်ရင်းဒေသထွက် ဟုတ် / မဟုတ် ရလဒ်ကို အကြောင်းကြားခြင်းတွင်ပါဝင်သည့် နောက်ကြောင်းပြန်စစ်ဆေးမှုအပိုင်းသည် ခြောက်လအတွင်း ပြီးစီးရမည်။ နောက်ကြောင်း ပြန်စစ်ဆေးမှုကို ဆောင်ရွက်နေစဉ်ကာလအတွင်း အပိုဒ်ခွဲ (ဂ) ကို အသုံးပြုရမည်။

၂။ ကုန်တင်သွင်းသည့်နိုင်ငံ၏ အကောက်ခွန်အာဏာပိုင်အဖွဲ့သည် အပိုဒ် ၁ ပါ နောက်ကြောင်း ပြန်စစ်ဆေးမှုကို မတောင်းဆိုမီ ပြည်တွင်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်သွင်းလာသည့်သွင်းကုန်ပစ္စည်းများနှင့် ပတ်သက်သည့် အထောက်အထားစာရွက်စာတမ်းများနှင့် သတင်းအချက်အလက်များကို ကုန်တင်သွင်းသူထံမှ တောင်းခံနိုင်သည်။

စည်းမျဉ်း (၁၅)

၁။ အကယ်၍ တင်သွင်းသည့်နိုင်ငံသည် နောက်ကြောင်းပြန်စစ်ဆေးမှု၏ရလဒ်ကို ကျေနပ်မှုမရှိပါက ဖြစ်နိုင်လျှင် ခြွင်းချက်အနေဖြင့် ပို့ကုန်တင်ပို့သည့်နိုင်ငံသို့ သွားရောက်စစ်ဆေးရန် တောင်းဆိုနိုင်သည်။

၂။ အပိုဒ် ၁ ပါ သွားရောက်စစ်ဆေးမှုမပြုမီ အောက်ပါတို့ကို ကြိုတင်ဆောင်ရွက်ရမည် -

(က) တင်သွင်းသည့်အဖွဲ့ ဝင်နိုင်ငံတစ်ခုသည် ၎င်းရည်ရွယ်ထားသည့် သွားရောက်စစ်ဆေးလိုသည့် အောက်ပါ အချက်များပါဝင်သည့် စာဖြင့်ရေးသားအကြောင်းကြားချက်ကို ဖြန့်ဝေရမည် -

- (၁) သွားရောက်စစ်ဆေးမည့်ပစ္စည်း ထုတ်လုပ်သူ (သို့) တင်ပို့သူ
- (၂) သွားရောက်စစ်ဆေးမည့် နယ်မြေရှိ အဖွဲ့ဝင်နိုင်ငံ၏ ထုတ်ပေးရေးအာဏာပိုင်အဖွဲ့
- (၃) သွားရောက်စစ်ဆေးမည့် နယ်မြေရှိ အဖွဲ့ဝင်နိုင်ငံ၏ အကောက်ခွန်အာဏာပိုင်အဖွဲ့နှင့်
- (၄) ကုန်ပစ္စည်းတင်သွင်းသူ

(ခ) အပိုဒ်ခွဲ (က) တွင်ဖော်ပြထားသော စာရေးအကြောင်းကြားချက်သည် ဖြစ်နိုင်သမျှ နားလည်နိုင်ရမည် ဖြစ်ပြီး အောက်ပါအခြားအချက်များလည်း ပါဝင်ရမည် -

- (၁) ကြေငြာချက်ထုတ်ပေးသည့် အကောက်ခွန်အာဏာပိုင်အဖွဲ့၏အမည်
- (၂) သွားရောက်စစ်ဆေးမည့် ကုန်ပစ္စည်းထုတ်လုပ်သူ (သို့) တင်ပို့သူ၏အမည်
- (၃) သွားရောက်စစ်ဆေးမည့် ကမ်းလှမ်းသောရက်စွဲ
- (၄) သွားရောက်စစ်ဆေးရန် ကမ်းလှမ်းရသည့်အကြောင်း၊ သွားရောက်စစ်ဆေးရန်
- (၅) သွားရောက်စစ်ဆေးမည့် အရာရှိများ၏ အမည်နှင့်ရာထူးများ

(ဂ) တင်သွင်းသည့်အဖွဲ့ ဝင်နိုင်ငံသည်စစ်ဆေးမည့်ကုန်ပစ္စည်းထုတ်လုပ်သူ (သို့) တင်ပို့သူတို့ရေးသားသော သဘောတူညီချက်ကို ထည့်သွင်းဖော်ပြရမည်

(ဃ) အပိုဒ်ခွဲ (က) ကို ဆောင်ရွက်ရန် အကြောင်းကြားမှုကို လက်ခံရရှိသည့်နေ့မှ ရက်ပေါင်း (၃၀) အတွင်းထုတ်လုပ်သူ (သို့) တင်ပို့သူမှ စာရေးသားသဘောတူညီချက် မရရှိပါက အကြောင်းကြားသည့်အဖွဲ့ ဝင်နိုင်ငံမှ ဖော်ပြခဲ့သည့် ပင်ရင်းဒေသထောက်ခံချက်လက်မှတ်မှ သွားရောက်စစ်ဆေးမည့်ကုန်ပစ္စည်းအတွက် အကောက်ခွန်သက်သာခွင့်ကို ငြင်းပယ်နိုင်သည်။

(င) အကြောင်းကြားချက်ကို လက်ခံရရှိသည့် ထုတ်ပေးသည့်အာဏာပိုင်အဖွဲ့ သည် ကမ်းလှမ်းလာသည့် လာရောက်စစ်ဆေးမှုကို ရွှေ့ဆိုင်းနိုင်ပြီး ကြေငြာချက်ကိုရရှိသည့်နေ့မှ ရက်ပေါင်း (၁၅) ရက်အတွင်း သွင်းကုန်တင်သွင်းသည့်အဖွဲ့ ဝင်နိုင်ငံသို့အကြောင်းကြားရမည်။ ရွှေ့ဆိုင်းမှုများရှိသော်လည်း မည်သည့် လာရောက်စစ်ဆေးမှုမဆို အကြောင်းကြားစာလက်ခံရရှိသည့်နေ့မှ

စ၍ ရက်ပေါင်း (၆၀) အတွင်း (သို့) အဖွဲ့ဝင်နိုင်ငံများမှ သဘောတူသည့်အတိုင်း ပိုမိုကြာမြင့်သည့်အချိန်ကာလအတွင်း ဆောင်ရွက်ရမည်။

၃။ လာရောက်စစ်ဆေးမှုကို ဆောင်ရွက်သည့်အဖွဲ့သည် စစ်ဆေးခံမည့်ကုန်ပစ္စည်းထုတ်လုပ်သူ (သို့) တင်ပို့သူနှင့် သက်ဆိုင်ရာထုတ်ပေးရေးအာဏာပိုင်အဖွဲ့ကို ကုန်ပစ္စည်းသည်စစ်ချက်များအရ ပင်ရင်းဒေသကုန်ပစ္စည်းဟုတ်/မဟုတ် ဆုံးဖြတ်ချက်အား စာဖြင့်အကြောင်းကြားရမည်။

၄။ သံသယဖြစ်ဖွယ် မည်သည့်အကောက်ခွန်သက်သာခွင့်မဆို အပိုဒ် (၃) တွင်ဖော်ပြထားသည့်အတိုင်း ပင်ရင်းကုန် ပစ္စည်းအရည်အချင်းမီကြောင်း ရေးသားဆုံးဖြတ်ချက်ကို ပြန်လည်ဖော်ပြရမည်။

၅။ ထုတ်လုပ်သူ (သို့) တင်ပို့သူသည် အကောက်ခွန်သက်သာခွင့်အတွက်ကုန်ပစ္စည်းသည်သင့်လျော်ကြောင်း အသိအမှတ်ပြုသည့် ဝေဖန်ရေးသားချက်နှင့် အခြားအချက်အလက်များကို အထောက်အပံ့ပေးရန် ဆုံးဖြတ်ချက်ရရှိသည့် နေ့မှစ၍ ရက်ပေါင်း (၃၀) ခွင့်ပြုရမည်။ အကယ်၍ ကုန်စည်သည် ပင်ရင်းကုန်စည်မဟုတ်ကြောင်း တွေ့ရှိနေရပါက ထုတ်လုပ်သူ (သို့) တင်ပို့သူမှ ဝေဖန်ချက်/အချက်အလက်များရရှိသည့်ရက်မှ ရက်ပေါင်း (၃၀) အတွင်း နောက်ဆုံးရေးသား ဆုံးဖြတ်ချက်ကို ထုတ်ပေးရေးအာဏာပိုင်အဖွဲ့ထံ ဆက်သွယ်အကြောင်းကြားရမည်။

၆။ အပိုဒ် ၃ တွင်ဖော်ပြထားသည့် ကုန်စည်တစ်ခုသည် ပင်ရင်းကုန်စည်ဟုတ်/မဟုတ် စစ်ဆေးရန် အမှန်တကယ်သွားရောက်မှုနှင့် ဆုံးဖြတ်ချက်တို့ပါဝင်သည့် သွားရောက်စစ်ဆေးမှုဖြစ်စဉ်သည် ဆောင်ရွက်ချိန်မှ ရလဒ်အား ထုတ်ပေးရေးအာဏာပိုင်အဖွဲ့သို့ ဆက်သွယ်အကြောင်းကြားသည်အထိ အပိုဒ် ၂ တွင် ဖော်ပြထားသည့် သွားရောက်စစ်ဆေးမှုစတင်သည့်ရက်မှ အများဆုံး ၆ လသာ ကြာရမည်။ စစ်ဆေးမှုဆောင်ရွက်နေစဉ် ကာလအတွင်း စည်းမျဉ်း ၁၄ အပိုဒ် ၁ (ဂ) အတိုင်း လိုက်နာဆောင်ရွက်ရမည်။

စည်းမျဉ်း (၁၆)

၁။ အဖွဲ့ဝင်နိုင်ငံများသည် ၎င်းတို့၏ ပြည်တွင်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းအသီးသီးနှင့်အညီ စည်းမျဉ်း ၁၄ နှင့် ၁၅ ရှိ သွားရောက်စစ်ဆေးမှုစနစ်တွင် စုစည်းထားသော သတ်မှတ်ထားသည့် စီးပွားရေးဆိုင်ရာ အချက်အလက်များ၏ လျှို့ဝှက်မှုကို ထိန်းသိမ်းရမည်ဖြစ်ပြီး သတင်းအချက်အလက်များကို ထောက်ပံ့ပေးသောပုဂ္ဂိုလ်၏ ယှဉ်ပြိုင်မှုအခြေအနေကို တစ်ဖက်သတ်ဖြစ်စေမည့် သတင်းပေါက်ကြားမှုကို ကာကွယ်ရမည်။

၂။ ပြည်တွင်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းနှင့် အဖွဲ့ဝင်နိုင်ငံများ၏ သဘောတူညီချက်နှင့် ကိုက်ညီစွာ အဖွဲ့ဝင်နိုင်ငံတစ်ခု၏ အာဏာပိုင်များသည် အခြားအဖွဲ့ဝင်နိုင်ငံသို့ ပင်ရင်းဒေသဆုံးဖြတ်မှုကို စီမံဆောင်ရွက်ရန်နှင့် သက်ဝင်လှုပ်ရှား မှုရှိစေရန်အတွက် သတ်မှတ်ထားသော သတင်းအချက်အလက်များကိုသာ ဖော်ပြပေးနိုင်သည်။

စည်းမျဉ်း (၁၇)

အကောက်ခွန်သက်သာခွင့်ကိုငြင်းပယ်ခြင်း

ဤနောက်ဆက်တွဲတွင်ဖော်ပြထားသော အခြားကိစ္စရပ်များမှတစ်ပါး တင်သွင်းသည့်အဖွဲ့ဝင်နိုင်ငံသည် အကောက် ခွန်သက်သာခွင့်အတွက် တောင်းဆိုမှုကို ငြင်းပယ်နိုင်သည်။ (သို့) ကုန်ပစ္စည်းသည် နောက်ဆက်တွဲ ၃ ပါ အချက်အလက် များနှင့် မတူညီသည့်အခါ (သို့) ဤနောက်ဆက်တွဲပါ သက်ဆိုင်ရာလိုအပ်ချက်များနှင့်

ပြည့်စုံမှုမရှိသည့်အခါ ၎င်း၏ ပြည်တွင်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အကောက်ခွန်ကင်းလွတ်မှုကို ပယ်ဖျက်နိုင်သည်။

စည်းမျဉ်း (၁၈)

အထူးကိစ္စရပ်များ

သတ်မှတ်ထားသည့် အဖွဲ့ဝင်နိုင်ငံ၏ နယ်နိမိတ်အတွင်းသို့ တင်ပို့သည့်ကုန်ပစ္စည်း၏ တစ်စိတ်တစ်ပိုင်း (သို့) အားလုံး၏ နောက်ဆုံးသတ်မှတ်နေရာ ပြောင်းလဲသွားပါက အဖွဲ့ဝင်နိုင်ငံ၏ နယ်နိမိတ်အတွင်း ၎င်းတို့ မရောက်ရှိမီ (သို့) ရောက်ရှိပြီးနောက်ပိုင်းတွင် အောက်ပါအချက်များကို စောင့်ကြည့်ရမည် -

- (က) သတ်မှတ်ထားသည့် ကုန်တင်သွင်းသည့်နိုင်ငံ၏ နယ်နိမိတ်အတွင်းသို့ ကုန်ပစ္စည်းကို တင်သွင်း ပြီးလျှင်သော်မှ အဆိုပါတင်သွင်းသည့်နိုင်ငံမှ အကောက်ခွန်အာဏာပိုင်သည် သွင်းကုန်တင်သွင်း သူမှ ပင်ရင်းဒေသထောက်ခံချက်ကိုတင်ပြပြီး အကောက်ခွန်သက်သာခွင့်အတွက်လျှောက်ထား လာပါက ကုန်ပစ္စည်း ၏ တစ်စိတ်တစ်ပိုင်း (သို့) အားလုံးအတွက် ပင်ရင်းဒေသထောက်ခံချက်ကို လက်မှတ်ရေးထိုးရမည်။
- (ခ) အကယ်၍ ပင်ရင်းဒေသထောက်ခံချက်တွင် သတ်မှတ်ထားသည့်အတိုင်း သွင်းကုန်တင်သွင်း သည့် အဖွဲ့ ဝင်နိုင်ငံအတွင်းသို့ သယ်ယူပို့ဆောင်နေစဉ်ကာလအတွင်း နောက်ဆုံးသတ်မှတ် နေရာ ပြောင်းလဲမှုဖြစ် ပေါ်လာပါကကုန်ထုတ်လုပ်သူ (သို့) တင်ပို့သူသည် ကုန်ပစ္စည်းအားလုံး (သို့) တစ်စိတ်တစ်ပိုင်းအတွက် ထောက်ခံချက်အသစ်တစ်ခုအတွက်ထုတ်ပေးထားသည့် ပင်ရင်း ဒေသထောက်ခံချက်နှင့် ပူးတွဲ၍ စာရေး သားလျှောက်ထားရမည်။

စည်းမျဉ်း (၁၉)

နောက်ဆက်တွဲ ၃ ၏ စည်းမျဉ်း ၉ ကို အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် တစ်နိုင်ငံ (သို့) တစ်နိုင်ငံ ထက်ပိုသော အဖွဲ့ဝင်မဟုတ်သည့် ကြားခံနိုင်ငံများသို့ ကုန်စည်များ ဖြတ်သန်းသယ်ဆောင်ရာတွင် ကုန်တင်သွင်းသည့် နိုင်ငံ၏ သက်ဆိုင်ရာအစိုးရအာဏာပိုင်အဖွဲ့များသို့ တစ်ဖက်ပါတို့ကို ပြသရမည် -

- (က) ကုန်တင်ပို့သည့်နိုင်ငံမှထုတ်ပေးသော Bill of Lading
- (ခ) ပင်ရင်းဒေသထောက်ခံချက်
- (ဂ) ကုန်ပစ္စည်းနှင့်သက်ဆိုင်သည့် Commercial Invoice မူရင်း
- (ဃ) လိုအပ်ပါက ပူးတွဲတင်ပြရမည့် နောက်ဆက်တွဲ ၃ ၏ စည်းမျဉ်း ၉ ပါ လိုအပ်ချက်များဖြစ်သော အခြား သက်ဆိုင်သည့် ထောက်ခံချက်စာရွက်စာတမ်းများ

စည်းမျဉ်း (၂၀)

၁။ နောက်ဆက်တွဲ ၃ ၏ စည်းမျဉ်း ၉ ၌ သတ်မှတ်ထားစေကာမူ ပို့ကုန်တင်ပို့သည့်အဖွဲ့ဝင်နိုင်ငံ၏ နယ်နိမိတ်အတွင်းမှ အခြားနိုင်ငံတစ်ခုသို့ ကုန်စည်ပြပွဲအတွက် တင်ပို့ပြီး ပြပွဲကာလအတွင်း (သို့) ပြပွဲပြီး ဆုံးပြီးနောက် အဖွဲ့ဝင်နိုင်ငံ အတွင်းသို့ သွင်းကုန်တင်သွင်းရန် ရောင်းချခဲ့သော ကုန်ပစ္စည်းတစ်ခုသည့် တင်သွင်း သည့်နိုင်ငံ၏ အကောက်ခွန်အာဏာပိုင်များ ကျေနပ်မှုရှိစေရန် ပြသရသည့် နောက်ဆက်တွဲ ၃ ပါ ကုန်ပစ္စည်းတစ်

ခုအတွက် သတ်မှတ်ထားသည်။ လိုအပ်ချက်များနှင့် ညီညွတ်ကြောင်း အကောက်ခွန်သက်သာခွင့်အတွက် အောက်ပါတို့ကို အာမခံရမည် -

- (က) ပို့ကုန်တင်ပို့သူတစ်ဦးသည် ပို့ကုန်တင်ပို့သည့် နိုင်ငံနယ်နိမိတ်မှ ကုန်ပစ္စည်းကို ကျင်းပသည့် ကုန်စည် ပြပွဲနှင့် ကုန်စည်ပြပွဲကျင်းပသည့် နေရာရှိသည့် နိုင်ငံသို့ပေးပို့ခြင်း
- (ခ) ကုန်တင်ပို့သူသည် ကုန်တင်သွင်းသည့်နိုင်ငံ၏ နယ်နိမိတ်အတွင်းရှိ ကုန်လက်ခံမည့်သူထံ ကုန်ပစ္စည်းများရောင်းချခြင်း (သို့) လွှဲပြောင်းပေးခြင်း
- (ဂ) ကုန်ပစ္စည်းအား ပြပွဲကာလအတွင်း (သို့) ပြပွဲပြီးပြီးချင်း ကုန်တင်သွင်းသည့်နိုင်ငံ၏ နယ်နိမိတ်အတွင်း ပေးပို့ခြင်း

၂။ အပိုဒ် (၁) ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ပင်ရင်းဒေသထောက်ခံချက်ကို ကုန်တင်သွင်းသည့်နိုင်ငံ၏ သက်ဆိုင်ရာအစိုးရအာဏာပိုင်အဖွဲ့သို့ တင်ပြရမည်။ ကုန်စည်ပြပွဲအမည်နှင့် လိပ်စာကို ဖော်ပြရမည်။ ပြသသည့်ကုန် ပစ္စည်း၏ အမျိုးအမည်နှင့် အခြေအနေများအတွက် အထောက်အထားတစ်ရပ်အနေဖြင့် စည်းမျဉ်း ၁၉ ၏ အပိုဒ်ခွဲ (ဃ) တွင် ဖော်ပြထားသည့် ပူးတွဲတင်ပြရမည့် အထောက်အထားစာရွက်စာတမ်းများနှင့် ကုန်စည်ပြပွဲကျင်းပသည့်နိုင်ငံ၏ သက်ဆိုင်ရာအစိုးရအာဏာပိုင်များမှ ထုတ်ပေးသောထောက်ခံချက်တို့ လိုအပ်နိုင်သည်။

၃။ အပိုဒ် (၁) ကို ပြပွဲကာလအတွင်း အကောက်ခွန်ဌာန၏ ထိန်းချုပ်မှုအောက်တွင် ပြည်ပကုန်စည်များအား ရောင်း ချရန်ရည်ရွယ်ချက်ဖြင့် မည်သည့်ကုန်သွယ်ရေး၊ စိုက်ပျိုးရေး (သို့) လက်မှုပြပွဲများ၊ ပြပွဲများ (သို့) အလားတူပြပွဲများ (သို့) ဆိုင်အတွင်းခင်းကျင်းပြသမှုများ (သို့) စီးပွားရေးဆိုင်ရာကုန်ပစ္စည်းများအတွက် အသုံးပြုရမည်။

စည်းမျဉ်း (၂၁)

၁။ ကုန်တင်သွင်းသည့် အဖွဲ့ဝင်နိုင်ငံမှ အကောက်ခွန်အာဏာပိုင်သည် တတိယနိုင်ငံတွင်တည်ရှိသော ကုမ္ပဏီမှ ထုတ်ပေးသည့် အရောင်းကုန်ပို့လွှာ (Sale Invoice) (သို့) နောက်ဆက်တွဲ ၃ ၏ လိုအပ်ချက်များနှင့် ကိုက်ညီသည့် ကုန်စည်များအတွက် အဆိုပါကုမ္ပဏီ၊ ငွေစာရင်းအတွက် ပို့ကုန်တင်ပို့သူထုတ်ပေးသော Sale Invoice ကိစ္စရပ်များ တွင် ပင်ရင်းဒေသထောက်ခံချက်ကို လက်ခံရမည်။

၂။ ကုန်တင်ပို့သူမှ ပင်ရင်းဒေသထောက်ခံချက်၌ Invoice ထုတ်ပေးသည့်ကုမ္ပဏီ၊ အမည်နှင့်နိုင်ငံ စသည့် အချက်အလက်များနှင့် Third Country Invoicing ဟု ဖော်ပြရမည်။

စည်းမျဉ်း (၂၂)

လိမ်လည်တုပမှုအတွက်အရေးယူဆောင်ရွက်မှု

၁။ ပင်ရင်းဒေသထောက်ခံချက်နှင့်ပတ်သက်၍ လိမ်လည်မှုပြုလုပ်သည်ဟု ယူဆပါက ထိုသူအား အရေးယူဆောင်ရွက်ရာတွင် အဖွဲ့ဝင်နိုင်ငံများ၏ သက်ဆိုင်ရာအစိုးရအာဏာပိုင်အချင်းချင်း ပူးပေါင်းဆောင်ရွက်ရမည်။

၂။ အဖွဲ့ဝင်နိုင်ငံတိုင်းသည် ထိုသို့လိမ်လည်မှုများအတွက် ဥပဒေဆိုင်ရာအရေးယူမှုများကို ပေးအပ်ရမည်။

စည်းမျဉ်း (၂၃)

အကောက်ခွန်ဆက်သွယ်ရမည့်ဌာန

၁။ အဖွဲ့ဝင်နိုင်ငံတိုင်းသည် ဤနောက်ဆက်တွဲပါကိစ္စအားလုံးအတွက်ဆက်သွယ်ရမည့်ဌာနကို သတ်မှတ်ပေးရမည်။

၂။ နောက်ဆက်တွဲ ၃ မှ အခြားအဖွဲ့ဝင်နိုင်ငံများ၏ ဆက်သွယ်ရမည့်ဌာနမှ အဖွဲ့ဝင်နိုင်ငံတစ်ခု၏ ဆက်သွယ်ရမည့် နေရာနှင့်ပတ်သက်၍ မည်သည့်ကိစ္စမဆို ကျွမ်းကျင်သူများကို ပြဿနာအား စစ်ဆေးရန်နှင့် တွေ့ရှိမှုနှင့် သင့်လျော်သည့် အချိန်ကာလအတွင်း ဖြေရှင်းဆောင်ရွက်ရန် သတ်မှတ်ရမည်။

၃။ ဆက်သွယ်ရမည့်ဌာနများသည် ဤနောက်ဆက်တွဲ (၃) အတွင်း ပေါ်ပေါက်လာသည့် မည်သည့်ကိစ္စမဆို ဆွေးနွေး တိုင်ပင်ခြင်းဖြင့် ဖြေရှင်းရန် ကြိုးပမ်းရမည်။